

လုပ်တဲ့လူယှဉ်မာ 捣乱的坏人 / ဂါးပြာနေတိုးမင်းလာပြီး ~ မလုပ်စမ်ပါနဲ့ကျား 我在说呢,你别来捣乱!

ကပလို့ နာ <g-b-li> [巴]①一口饭 ②一口斋饭

ကပပ် နာ <g-bat> [阿]煎羊、牛肉: ~ ခါနာ 羊肉饭

ကပျော် နာ <g-bya> [巴]诗歌: ~ စာဆို 诗人 / ~ အရာ 诗人

ကပျောသန ကာ <g-bya hsan> 富有诗意: ဝတ်စားပြာဆိုရာမှာ ~ သည်။ 衣着谈吐都富有诗意。

ကပျောလက်ာ နာ <g-bya lin ga> [巴]诗歌

ကပျောလွတ် နာ <g-bya lut> ①缅甸舞蹈基本动作,只有六音鼓、铃、拍板伴奏的舞蹈 ②(为缅甸舞蹈基本动作伴奏)敲六音鼓、铃和拍板

ကပျောဝတ္ထု နာ <g-bya wut htu> 叙事诗,故事诗

ကပျောသည် နာ <g-bya dhe> 诗人

ကပျောအက်္ခာ နာ <g-byit in: gyi> (古)一种薄布衣服

ကပျေား နာ <g-byi:> 【植】= ကင်ပလင်း

ကဘိလူး နာ <ka' b-lu:> 【动】鲻鱼,生长在河口入海处一带的一种小鱼,孟族称 ကလာလှု Mugil cephalus linn

ကဘေးကမ္မား နာ <g-bei g-ba> 很早;很远的将来: ဘယ် ~ ကျမှုပြုသွားပြောရှင်းမယ်မသိဘူး။ 不知到哪一辈子这个问题才能得到解决。

ကဘုံးသား နာ <k-phon: dha:> (方)一种螺

ကမောက် ကဝ <k-ma' k-hta:> 主持, 领导, 带头: ဤတာဝန်ကိုသူ ~ ပြုစေဆိုရှင်သည်။ 这项工作由他主持。

ကမောက် နာ <ka'm-kaw> 一种御用大船

ကမော် နာ <ka'm-khya> 缅文中所有辅音,与 အာအားအို အိုအားအေားအေားအေားအား 等十二个元音符号相拼的语音表

ကမာ နာ <k-ma> 蚝,牡蛎

ကမာကျိုး နာ <k-ma kyi> 一种晚稻

ကမာခရိုင်း နာ <k-ma kh-yin:> 【动】①一种小障泥蛤 ②牡蛎 (a small species of Perna, a bivalve mollusk)

ကမာရွတ် နာ <k-ma yut> 甘马育(仰光市区名)

ကမိုယိုန်းဓမ္မာက် နာ <k-mi yo pan: byaut> [英·缅 cameo + ပန်းပြာက်] 玉石或贝壳浮雕

ကမူး နာ <k-mu / kh-mu / g-mu> ①小土丘,土岗②突入水中的尖形陆地,岬,海角

ကမူးကတဲး ကဝ <g-mu: g-du:> 迷迷糊糊,昏昏沉沉

ကမူးကတ်း တဝ <g-mu: g-dan:> 匆匆忙忙,慌里慌张

ကမူးရှုံးထိုး ကဝ <g-mu: shu: do:> 冒冒失失;胡乱地;疯狂地: ~ သမား莽汉

ကမဲ့ နာ <g-me:> 【动】一种蛤蜊 Solenocurtus

ကမဲ့လိယား နာ <k-me: li ya:> [英 Camellia] 【植】山茶树,山茶属植物: ~ ပန်း山茶花

ကမောက်ကမ Ⅰ နာ <k-maut k-ma'> 错误,混乱,乱套 II ကဝ <k-maut k-ma'> 颠三倒四,乱七八糟: ဒီလိုလုပ်တော်မူပါမြို့ပြီး ~ ဖြစ်ကုန်တယ်။ 这样做反而更加乱七八糟。

ကမုံး သာ <g-min:> (用于动词后)既然…那么: တိုးကုသိလောက်တောင်အကူအညီပေး ~ တိုးကလဲအကူအညီပေးမှာပေါ့။ 既然一方这样尽力帮忙,另一方当然也要帮忙啦!

ကမောင်း နာ <k-maun:> 缅甸尖顶建筑物上的饰物

ကမုတ်အိုး နာ <g-mout o:> = ပို့ဗုံးအိုး

ကမ်း နာ <g-man:> 缅甸古代禁卫军中的弓箭手

ကမန်း ဗာ <g-man:> 几乎: အော်လိုက်တဲ့အသံကလဲကြောက် ~ လန်းပဲ့ပေါ်သို့ ~ လက်လင်။ 叫喊声吓人。/ မိုးထိုး ~ မြင့်တဲ့အဆောက်အအုံ摩天大楼

ကမန်းကတ်း ကဝ <g-man: g-dan:> 慌里慌张,匆匆忙忙: မြင်းလှည်းပေါ်သို့ ~ တက်လင်။ 匆忙跳上马车。

ကမယ် နာ <k-me> (古)寡妇

ကမျောသော် ကဝ <g-myaw: thaw: ba:> 仓促地,匆忙地,慌慌张张: ရေးမြန်မာစာပေများကို ~ ဖတ်ဖူးသည်။ 曾经浏览过一些缅甸古典著作。/ ဆရာမြန်မြန်ပတ်ပြာတွေကို ~ လိုက်ရေးသည်။ 老师念得快只能匆匆忙忙地记。

ကမျိုး နာ <k-myin:> 【植】乳香,安息香

ကမျိုးနိုး နာ <k-myin: ni> 【动】一种级小的红扁虱(有毒)

ကမြေ့ ကာ <g-myaw> 轻佻,不庄重: ဇူးဇူးရနေစမ်ပါး ~ မနေစမ်ပါနဲ့ 严肃点儿,别那么轻佻!

ကမြို့ ကာ <k-myin:> ①顽皮,淘气: ဒီကောင်လေးဟာအလှန် ~ တယ်။ 这孩子很淘气。②放荡,淫荡

ကမြိုးကြောဆဲ ကာ <k-myin: gyaw: hswe:> ①顽皮,淘气 ②放荡,淫荡

ကမြိုးကြောဆဲ ကာ <k-myin: gyaw: hta':> = ကမြိုးကြောဆဲ

ကမြိုးထ ကာ <k-myin: hta':> = ကမြိုးကြောဆဲ

ကမြိုးထိုး နာ <k-myin: hti:> (粗)色鬼,行为放荡的男子,色狼

ကမြိုးမ နာ <k-myin: ma':> (粗)淫妇,荡妇

ကမြို့နှင့် နာ <k-myain> 【植】角果木

ကမြို့ ကာ <k-myit> = ကမြို့

ကယား နာ <k-ya:> 克耶族(缅甸少数民族之一)

ကယားပြည်နယ် နာ <k-ya: pyi ne> 克耶邦

ကယုကာ ကဝ <k-kyu' k-ya':> 疼爱地,关怀地,体贴地: ရဲဘော်များကို ~ ပြုစေဆိုရှင်လေ့ရှိတယ်။ 他总是体贴入微地关怀其它同志。

ကယုကာင် Ⅰ နာ <k-kyu' k-yin> 美观,文雅,雅致: ကောင်: ကင်တွင်တွင်နှေ့ဦး တိုင်ပန်ခါခြေယူနှင့်ထားသည်မှာ ~ ရှိလှသည်။ 天空点缀着春天的云彩,煞是好看。II ကဝ <k-kyu' k-yin> = ကယုကာ